



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ
ପାଠ୍ୟକାରୀ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ

୦୬୭୫୦୭୨୨୨୨ | ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေမြင်း	ဒုတိယအကြံ့မြဲ
ဖောင်ရေး	ပြရှစ်လာ ၂၀၂၅ ခုနှစ်
ဖောင်ရေး	၁၀၀၀
မျက်နှာပါးပန်းသီ	ဝင်းထွန်းသိန်း
ထုတ်ဝေသူ	ဒေါ်သီမ္မားသူများ (၁၀၂၈)
ပုံနှိပ်သူ	နိုင်ငံရိပ်ရိပ် (နှင့်သင်ပုံပိပို့ပို့-၀၀၄၄၁) ဝျော်ဆုံး
စာစိ । စာစစ်	အမှတ်-၁၉၇-၁၉၆၆ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
စာအုပ်ချုပ်	ပြို့ဆွေ
ဖြန့်ချိရေး	ကိုယ် (နွေဦးအိမ်စည်းအုပ်ချုပ်လုပ်ငန်း) ဝျော်ဖြော်ရောဂါ
တန်းခိုင်း	မဟာတေပး
	အမှတ်-၁၅၂၊ သေယာဓာလမ်း၊ ၂-နုပ်ကွက်၊ သုတေသန သားနှင့်ကျိုးနှင့်မြို့နယ်၊ ရန်ကုန်မြို့。
	ဖုန်း - ၀၉၄၅၀၆၂၃၃၀၄ । ၀၉၄၅၀၆၂၃၃၀၄
	၆၀၀၀ ကျော်

အောင်သင်း

အနာဂတ်ကို မကြောက်နဲ့ । အောင်သင်း
ရန်ကုန်၊ မဟာတေပး । ၂၀၂၅
၂၁ ၁၀၃ । ၂၀၂၅ × ၁၂၀၅ ဝင်တီ
(J) အနာဂတ်ကို မကြောက်နဲ့

အနာဂတ်ကို
မကြောက်နဲ့

နှင့်

အခြားပင်ကိုရေးဆောင်းပါးများ

အောင်သင်း

မ ဟာ စာ ပေ (စာ စဉ် - ၁၄၆)

မာတိကာ

အောင်သင်း၏ အမှာစာ	၁
၁။ အနာဂတ်ကို မကြောက်နဲ့	၂
၂။ ကျွန်တော့ ကွန်ပျူတာ	၃၅
၃။ ရှင်ဘုရင်ပါဝါ	၂၃
၄။ ကန်ပေါင်းများ	၂၆
၅။ ယနှစ်ရား အသစ်	၃၃
၆။ ကြော်ငြာ အတွေး	၃၇
၇။ လက်ဆင့်ကမ်းခွဲသော	၄၅
၈။ မြင်းရှင်းစီခြင်း	၅၃
၉။ စမ်းကြည့်ဖူးသလား	၅၇
၁၀။ သူတို့အတွက် အားတက်မိသည်	၆၃
၁၁။ သံချင်စိတ်	၆၅
၁၂။ အဖော်လေးတွေ	၆၇
၁၃။ ပုံပြင်လက်ဆောင်	၆၈
၁၄။ ကိုးကားကျိမ်းများမှ ရသာ	၆၉
၁၅။ ဦးသန်း၏ မြန်မာရာဇ်	၆။
၁၆။ တူတူသိလ်ဆရာတစ်ဦးက	၆၅
ကိုယ်ရေးအကျဉ်း	၁၀၀

କୋର୍ଟ ପାଇଁ କାନ୍ଦିଲିଙ୍କ

କୁଳପୁର

ကျွန်တော်၏ ဆောင်းပါးများကို စုစည်းထုတ်ဝေခဲ့သည်မှာ ဆယ်အုပ်
လောက် ရှိသွားပါပြီ။ ကျွန်တော်တို့ စာရေးဆရာများ ဖြစ်တတ်ကြပုံကို
တင်ပြလိုက်ရပါသီးမည်။

ତାଆରେ:ଆବା: ମୃଦୁଳାଦେଵାଅବି କ୍ରିୟ ରେ:ଶ୍ରେଣୀରେ ତାମ୍ରା:
ଆ:ଲ୍ୟ:ଗ୍ରୀ ପ୍ରକଳନ୍ୟ ମଧୁତରିମିଳିନ୍ଦିତୋତ୍ତବି|| ତାଶ୍ଚିନ୍ଦି ଲ୍ୟ:ଠ ମେତ୍ସ୍ୱା:ତତର
ପିତନ୍ୟ|| ଆକ୍ରମିନ୍ଦି:ଆ:ଲ୍ୟୁନ୍ତିଷ୍ଟା ତାହୋରି:ତେତ୍ତଗ୍ରୀ ପ୍ରକଳନ୍ୟ ପରିକ୍ରମନ୍ୟ
ଲ୍ୟିଗ୍ରୀମିତ୍ତ ‘ଦି ଶିତାକ୍ରମିନ୍ଦି:ତେତ୍ତଗ୍ରୀ ରେଣ୍ଟିପିକେନା’ ଅଥାବା:ହଦୁନ୍ତିଷ୍ଟା:ପିତନ୍ୟ
ପିତନ୍ୟ|| ତତ୍ତ୍ଵିତତ୍ତ୍ଵର୍ତ୍ତନିନ୍ଦିତୋତ୍ତବିଲ୍ୟ: କ୍ରିୟ ରେଣ୍ଟମନ୍ୟ ଆକ୍ରମିନ୍ଦି:ଆର୍ବାତେ
ଅତ୍ତଗ୍ରୀ ଆଗୁଗ୍ରୀଶ୍ଵିଗ୍ରୀଲ୍ୟନ୍ଦିନ୍ଦିତୋତ୍ତବିଲ୍ୟ ରେ:ଶ୍ରେଣୀକ୍ରମିନ୍ଦି ମୁତ୍ତିମିଳିଫେପିଲ୍ୟଗ୍ରୀ
ପ୍ରତିର୍ବିନ୍ଦି| ତାକ୍ରମିନ୍ଦି ତାଶ୍ଚିନ୍ଦି ଯଦିପିରେ ରେ:ହଦୁନ୍ତିଷ୍ଟାଲ୍ୟିଗ୍ରୀରତତରପିତନ୍ୟ||

ယခု ဤစာနေတွေကို ပြန်ဖြီး ဖတ်လိုက်မိသောအခါ တစ်ပုဒ်လုံး
မဟုတ်စေကောမှ တရူ့သော သာမကလေးများ၊ ဖြစ်ရပ်ကလေးများကို
တြေားတစ်နေရာရာတွင် ထည့်ဖြီး ရေးလိုက်ခဲ့မိသေးလားဟု သုသယဝင်လာ
မိပါသည်။ အကယ်၍ ထိုသို့သော စာထပ်မှုလေးများ တွေ့ခဲ့ပါလျှင်
စာတစ်ပုဒ်လုံး၏ ဦးတည်ချက်ကို ထောက်ထားပြီး စွင့်လွှတ်ကြပါရန် ကြိုတင်
တောင်းပန်ပါသည်။

အောင်သင်း

၁၈၂



အနာဂတ်ကြံ မကြောက်နဲ့

ကုသိလ်က စောင်မလို့ ထောင်ကျ

ကျွန်တော့အကြောင်းကို တိုတိုပဲ ပြောလိုက်ရပါဘီးမည်။ ကျွန်တော့ ဖောင်က တို့ပမာအစဉ်းအရုံးဝင် သခင်ညီမောင်တဲ့။ ကျွန်စာ၊ ကျွန်ပညာရေး ဆိုတဲ့ အသံတွေ မိုးမွန်နေချိန်မှာ ကျွန်တော်က စတုတ္ထတန်း အောင်လာ ခဲ့သည်။

ကျွန်တော်တို့ခေတ်က တန်းမြှင့်ကော်း သုံးမျိုးရှိသည်။ မြန်မာစာ မှာအပ ကျွန်ဘာသာ အားလုံးကို အက်လိပ်လိုချည်းသင်သော မစ်ရှင်ကော်း ကြီးများကဲ့သို့သော အက်လိပ်ကော်း။ အက်လိပ်-မြန်မာ နှစ်ဘာသာသင် အထက်တန်းကော်း၊ အားလုံး မြန်မာလိုချည်းသာ သင်ရသော တိုင်းရင်းမြန်မာ အထက်တန်းကော်း။ ဤသုံးမျိုးတွင် ကျွန်တော့အဖေ သခင်ညီမောင်က ကျွန်တော့ကို မြန်မာ အထက်တန်းကော်းတွင်သာ ထားခဲ့သည်။ သခင် စိတ်ကြောင့်လည်း ဖြစ်နိုင်သည်။ အက်လိပ်-မြန်မာ နှစ်ဘာသာသင်ကော်း (ကျွန်တော်တို့ မြို့အခေါ် အက်လိပ်ကော်း) က ငွေကျွန်ကြေးကျ အတန်ယ် ပိုများသောကြောင့် အီမံတွင် စီးပွားရေး ကျနေချိန်မှု့လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ တိုင်းရင်းမြန်မာ အထက်တန်းကော်းတွင် အက်လိပ်စာကို

အပိုဘာသာအဖြစ် (သင်ချင်သင်၊ မသင်ချင်နေ) သင်ပေးနေသေးသော ကြောင့် အောဘီစီ သာသာလောက်၊ နာမည်ဖတ်တာလောက်ကိုတော့ တတ်ခဲ့ပါသေးသည်။

ကျွန်တော် တတ်ခဲ့သော အက်လိပ်စာ အခြေခံလောက်ကို စာဖတ်သူ သိထားအောင် ပြောလိုက်ရပါဉီးမည်။

He, She ဆိုတာမျိုးတွေလောက်ကို ကျွန်တော် သိနေသည်။ သို့သော် do, does စသည်တို့ကို ဘယ်လိုနေရာမျိုးတွင် သုံးရသည်ကို ကျွန်တော် လုံးဝ မခွဲခြားတတ်ခဲ့။ အတွေ့အကြုံ အမှတ်အသားတွေကြောင့် မြင်း၊ ကြောင်၊ ကြွက်၊ ငှက် စသည့် စကားလုံးများလောက်ကိုတော့ အက်လိပ်လို သိနေသည် ဆိုပါစုံ။ ကျွန်တော့ အက်လိပ်စာ အခြေခံက ထိုများသာ ဖြစ်သည်။

စစ်ကြီးပြီးတော့ ထိုစဉ်က တက်ကြသော လူငယ်တိုင်း လွတ်လပ် ရေး လူပုဂ္ဂိုးများတွင် ပါဝင်ခဲ့ကြသည့်အတိုင်း တက်ကြသော မောင် အောင်သင်းသည်လည်း 'ပြည်သူ့ရဲ့ဘော် အောင်သင်း' ဖြစ်သွားပါလေတော့ သည်။ နောက်တော့ ပါတီစဉ်းရုံးရေးတွေ ဝင်လာသည်တွင် ဆိုရှယ်လစ် ပါတီဝင် ဖြစ်သွားလေသည်။

ဒီအခါကျတော့မှ အက်လိပ်စာ တတ်လိုက်ချင်သည်မှာ ဖျပ်ဖျပ်လူး နေတော့သည်။ သို့သော် လူပျိုးအရွယ်လည်း ရောက်နေ နိုင်ငံရေးထဲလည်း ရောက်နေ ဘယ်လိုလုပ်ပြီး သင်နေနိုင်တော့မှာလဲ။ ဒီအတိုင်းပဲ များပါ နေရတော့သည်။ မှတ်မိနေတာလေးတစ်ခုကို ပြောလိုက်ရပါးမည်။ နောက်ပိုင်း မှာ ရန်ကုန်ဘက် နိုင်ငံရေးသင်တန်းတွေဘာတွေ တက်ရင်း ရောက်လာတော့ တဗ္ဗာသို့လိုကို မြင်တိုင်း၊ တဗ္ဗာသို့လိုက်ကျောင်းသားတွေကို တွေ့လိုက်တိုင်း စိတ်အားကယ်ခြင်း၊ ဝင်းနည်းကြေားခြင်း ဖြစ်ခဲ့မိရသည်။

၁၉၄၉ လောက်တွင် ပြည်တွင်း သောင်းကျွန်းမှုကြီး အရှိန်အဟုန် မြင့်လာတော့ ကျွန်တော်က သရက်မြို့တွင် ခရိုင်စည်းရုံးရေးမှုးအဖြစ် ရောက်နေသည်။ သရက်ကို ရောင်စုံသူပုန်တွေက သိမ်းပိုက်တော့ ကျွန်တော် ဘတိ တောင်တွင်းကြီးသို့ ပြန်လာခဲ့သည်။ အမှန်က ရန်ကုန်ဘက်ကို ဆင်းလိုက်လျှင် ကျွန်တော် ကောင်းကောင်းကြီး လွတ်နိုင်ကြောင်း ကျွန်တော် သိသည်။ သို့သော် ကျွန်တော် နိုင်ငံရေးကို စိတ်ပျက်နေပြီ။ လွတ်လပ်ရေး လူပုဂ္ဂိုးမှုတွင် ဝင်ပါရင်း ကယောင်ကတမ်း ပါတီနိုင်ငံရေးကယ်လာ ရောက်

အနာဂတ်ကို မင်္ဂာက်နဲ့

သွားသည့် အဖြစ်မှ ရှန်းထွက်ချင်ပြီ။ ထို့ကြောင့် တောင်တွင်းကြီးသို့
ပြန်လာခဲ့ခြင်း ဖြစ်သည်။

ဒီအခါက တောင်တွင်းကြီးမြို့ကို ရဲဘော်ဖြူများက သိမ်းပိုက်ထား
သည်။ ကျွန်းတော်တို့ကိုလည်း ဘာမျှ အနောင့်အယ်က် မပေးပါ။ လွတ်လပ်
စွာ နေခွင့်ရပါသည်။ နောက်ပိုင်းတွင်တော့ သူတို့ စစ်ရေး၊ နိုင်ငံရေး
အခြေအနေ ပြောင်းလျဉ်လား မသိ၏ ကျွန်းတော်တို့ကို ခက္လာလောက်
လိုက်ခဲ့ပါဟု ပြောပြီးလျှင် ဖမ်းပြီး ထောင်ထဲ ထည့်လိုက်ပါတော့သည်။
ကျွန်းတော်တို့ ဆိုသည်မှာ အားလုံး ရှစ်ယောက်ဖြစ်သည်။ ကျွန်းလူများကို
စာရင်းထိုးပြ မနေတော့ပါ။ ကျွန်းတော့ဘဝအတွက် အလှည့်အပြောင်းကြီးကို
ဖြစ်သွားစေမည့် တောင်တွင်းကြီး သခင်ကျော်စိန်ပါ အတူအဖမ်းခံရပြီး
ထောင်ထဲပါလာခြင်း ဖြစ်ပါသည်။

ပထမတော့ ကျွန်းတော်တို့လည်း နက်ဖြန် သန်ဘက်ပဲ ပြန်လွှတ်
တော့မလိုလို ထင်စားနေမီကြသေးသည်။ နောက်တော့ မမျှော်လင့်တော့ပါ။
ဒီလိုနှင့် ထောင်ထဲတွင် အက်လိပ်စာကို သခင်ကျော်စိန်ထံမှ သင်ယူရပါ
တော့သည်။ သခင်ကျော်စိန်က စစ်မဖြစ်စီကပင် ဆယ်တန်းအောင်ထားခဲ့ပြီး
စာဖတ်လည်း ဝါသနာပါလေတော့ ဗဟိုသုတ အတွေးအခေါ် အလွန်ပြည့်စုံသူ
ဖြစ်သည်။ သူ သင်ကြားပေးသမျှကို ကျွန်းတော်ကလည်း ကြီးစားပမ်းစား
မှတ်ယူသည်။ တစ်ခုရှိသည်က ထောင်ထဲတွင် ဆရာ၊ တပည့် မခွဲမခွာ
အတူနေရသည် ဖြစ်လေတော့ မေးစက္ရရှိလျှင် လှမ်းမေးလိုက်ရုံပဲ ဖြစ်သည်။
အပြင်မှာ ဘယ်ကျူးရှင်ဆရာနှင့်သင်သင် မရရနိုင်သော အခွင့်ထူးကြီးကို
ရနေသည်ဟု ဆိုနိုင်ပါသည်။

အပြင်တွင် ဖြစ်နေသော နိုင်ငံရေး၊ စစ်ရေး အခြေအနေအရ
ကျွန်းတော်တို့မှာလည်း မကျေးထောင်၊ ပြည်ထောင်၊ သရက်ထောင် စသည်
အားဖြင့် မကြာခဏ ပြောင်းရပါသည်။ တချို့နေရာများတွင် အခြေအနေအရ
စာသင်ခွင့် မရပါ။ သို့သော်လည်း စာသင်ခွင့်ကလေး နည်းနည်း ရလိုက်
သည့် ကျွန်းတော်က သင်ယူခဲ့ပါသည်။ ဤသို့နှင့် ထောင်ထဲတွင် ခုနစ်လခန်း
နေခဲ့ရရာ လေးလလောက် ကောင်းစွာ သင်ခွင့်ရခဲ့ပါသည်။ ကျွန်းတော်လည်း
ဆယ်တန်း ပြုဌာန်းစာလောက်ကို လွယ်လွယ်ကူကူ ဖတ်နိုင်သည့် အခြေ
ထိအောင် ရောက်သွားခဲ့သည်။ ထောင်အပြင် ရောက်လာတော့ အက်လိပ်
သတင်းစာတွေကို အကြောင်းအရာအလျောက် အတော်ကြီး ဖတ်နိုင်လာ

ကြောင်း တွေရပါသည်။ ကျွန်တော်နှင့် ‘ထောင်နေဖက်’ များက ဤမျှလောက် သော အချိန်ကလေးအတွင်း ဤမျှလောက် တတ်မြောက်သွားသည်ကို တာဆုံးတယ် ပြောကြပါသည်။ စင်စစ် ကျွန်တော်က ဉာဏ်ကောင်းလွန်း၍ မဟုတ်ပါ။ တစ်ချောင်းတည်းသောစိတ်နှင့် ဆန္ဒပြင်းစွာ ကြီးစားခြင်း၊ ထောင်ထဲတွင် ထည့်ထားလိုက်သောကြောင့် တဗြားထွေထွေရာရာ ဘာကိစ္စမှ မရှိဘဲ အချိန်ပြည့် လုပ်နေနိုင်ခြင်း စသည်တို့ကြောင့် ဤမျှ မြန်မြန် တတ်မြောက်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့နောက် ကျွန်တော် ဆယ်တန်းအောင်၊ တက္ကသိုလ်ရောက်၊ မဟာဝိဇ္ဇာအောင်၊ တက္ကသိုလ်မှာ ဆရာဖြစ်၊ နောက်ပြီး စာရေးဆရာဖြစ်...။

၁၉၄၉ ခုက ခဲ့သော်ဖြူတို့၏ ဖမ်းဆီးခြင်းကိုသာ မခံခဲ့ရလျှင် ကျွန်တော် ဒီအဖြစ်မျိုး၊ ဒီအဆင့်မျိုးကို ရောက်မလာနိုင်ဟု ကျွန်တော် မကြာခဏ တွေးမြှုပါသည်။ ထို့ကြောင့် ‘ကုသိုလ်ကံ’ စောင်မလို့ ထောင်ကျုံ ဟု ဆိုလိုက်ရခြင်း ဖြစ်ပါသည်။

ဗေဒင်သဘောနှင့်သာ ပြောလိုက်ကြမည်ဆိုလျှင် အတာညိုး၊ ကြွားဆိုခိုက်မို့၊ ထိတ်ခတ် ကြီးချည်၊ အချုပ်အနောင် ခံရသည်ဟု ဆိုရ ပါတော့မည်။

တရုတ် ခွစာကြီး

ကျွန်တော် မှတ်သားဖူးသော တရုတ်ပညာရှိကြီး လင်ယုတန်၏ ပုံပြင်ကလေးတစ်ခုကို ထည့်ရေးလိုက်ရပါပြီးမည်။

တစ်ခါက ရွာလေးတစ်ခုတွင် တရုတ်အားဦးကြီး သားအဖနှစ်ယောက် ရှိကြသည်။ သူ့တို့က မြင်းမွေးသည်။ တစ်နေ့တွင်တော့ မြင်းတစ်ကောင် ပျောက်သွားသည်။ အီမိန္ဒီချင်းတွေက တရုတ်ကြီးကို သနားကြသည်။

“စိတ်မကောင်းပါဘူးမှာ၊ ခင်ဗျား ကံဆိုးရှာတယ်”

“ဘာဖြစ်လို့၊ ကံဆိုးတယ် ပြောတာလဲ”

“ခင်ဗျားမှာ မြင်းတစ်ကောင် ပျောက်သွားတယ် မဟုတ်လား”

“မြင်းတစ်ကောင် ပျောက်သွားတာနဲ့၊ ကံဆိုးတယ်လို့၊ ခင်ဗျား ဘာကြောင့် ပြောနိုင်သလဲ”

ဤသို့လျှင် လုံးလည် ပတ်ချာလိုက်နေလေတော့ အီမိန္ဒီချင်းတွေ ကလည်း ခွစာကြီး ဆိုပြီး ဘာမျှ ဆက်မပြောကြတော့။ ဒီလိုနှင့် တစ်ပတ်

အနာဂတ်ကို မင်္ဂာက်နဲ့

ဆယ်ရက်လေက်ကြာတော့ မြင်းဆိုသည့်မှာ အဖော်ခင်တတ်သည့် သတ္တဝါများ
ဖြစ်ကြသည့်အတိုင်း ပျောက်သွားသောမြင်း ပြန်ရောက်လာသည်။ ရောက်
လာတော့ တစ်ကောင်တည်း မဟုတ်၊ မြင်းရှင်းတစ်ကောင်ပါ အပိုပါလာ
သေးသည်။ ဒီတော့ အိမ်နီးချင်းများက-

“ခင်ဗျား ကံကောင်းတယ်ဗျာ”

“ဘာဖြစ်လို့လဲ”

“ခင်ဗျားမှာ မြင်းတစ်ကောင် တိုးလာတယ်လဲ”

“မြင်းတစ်ကောင် တိုးတာနဲ့ ကံကောင်းတယ်လို့ ဘာကြား
ပြောတာလဲ”

ရှေးနည်းအတိုင်းပင် ခွစာကြီးကို ဆက်မပြောကြတော့။ ဒီလိုနှင့်
နောက်ရောက်လာသော မြင်းရှင်းကို သားဖြစ်သွား စီးကောင်းကျင့်ရာ
မြင်းပေါ်က လိမ့်ကျပြီး ခြေကျိုးသွားသည့်နှင့် ခြေထောက်ကလေး ထော့နှင့်
ဖြစ်သွားရှာသည်။ အိမ်နီးချင်းတွေက စိတ်မကောင်းကြ။

“ခင်ဗျား ကံဆိုးတယ်ဗျာ”

“ဘာဖြစ်လို့လဲ”

“ခင်ဗျားမှာ ဒီသားတစ်ယောက်ပဲ ရှိတာ၊ ခြေကျိုးသွားတာကိုး”

“ကျပ်သား ခြေကျိုးတာနဲ့ ကံဆိုးတယ်လို့ ဘာကြား ပြောနှင့်
သလဲ”

ရှေးနည်းအတိုင်း ခွစာကြီးကို ဆက်ပြီး ဘာမျှ မပြောကြတော့ခဲ့။
ဒီလိုနှင့် တစ်နေ့တော့ ပြည့်နယ်ချင်း စစ်ဖြစ်ကြရာ ပြည့်နယ်စကရာဇ်က
တစ်နယ်လုံးရှိ ရဲယောင်သန်မှာသူ လူငယ်မှန်သမျှ စစ်ထလိုက်ရမည်။
အမိန့်ထုတ်ပြန် ခေါင်သွားရာ သူ့သားကလေး တစ်ယောက်သာ ခြေထောက်
ထော့နှင့် ဖြစ်နေသောကြား ချမ်းသာရာ ရခဲ့သည်။ ဒီတော့ အိမ်နီးချင်း
တွေက-

“တရှုတ်ကြီး ကံကောင်းတယ်...”

လင်ယုတန်က ‘ကံဆိုးသည်၊ ကံကောင်းသည်’ ဆိုသော အချက်မျိုး
ကို များသောအားဖြင့် အချိန်က ဆုံးဖြတ်သည်ဟု ဆိုလိုကြောင်း သိသာ
ပါသည်။ လှသလောက် အတွေးပါသော ပုံပြင်ကလေးမို့ ကျွန်တော် အလှန်
နှစ်သက်မိပါသည်။

မျာ်လောင်း ပုဂ္ဂိုးကြီး

တစ်ခါသော် ပုဂ္ဂိုးကြီးတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ရောက်လာပြီး သူ အသက်ဘယ်လောက်တွင် သေရမည်။ သေပြီးနောက် ဘယ်ဘဝသို့ ရောက်မည် ဆိုသည်ကို ဟောကြားပေးပါရန် လျှောက်ထား တောင်းပန်လေသည်။ မြတ်စွာဘုရားကလည်း မည်သည့်အသက်အရွယ်တွင် သေမည်။ သေပြီးနောက် ဤမည်သော တောကြီး၌ မျာ်လောင်းဖြစ်လမ့် မည်ဟု မိန့်တော်မူလိုက်သည်။ သေရမည့် အသက်ပိုင်းခြားကို လွန်ပြီး ပါလျက် မသေသေးသောအပါ ပုဂ္ဂိုးကြီးက ဘုရားရှင်ထံ ပြန်ရောက်လာပြီး ဘုရား မိန့်လိုက်သည့် အသက်တွင် မသေဘဲ ရှိခဲ့ကြောင်း လျှောက်ထားပြန်သည်။ ဒီတော့ ဘုရားရှင်က-

“အသင်ပုဂ္ဂိုး၊ ငါ ဟောလိုက်ပြီးသည့်နောက် သင် မည်သည့် အမူများကို ပြုသနည်း”

“အရှင်ဘုရား ဟောလိုက်သည့်အတိုင်း နောက်ဘဝတွင် မျာ်ဖြစ်သွားသည်ရှိသော် ချမ်းသာစွာ နေ့နိုင်ရန် ထိတောကြီးသို့ သွားပြီးလျှင် ရောက်များကိုလည်း တူးပါသည်။ ချိမြို့နှင့်သော သီးပင်စားပင်များကိုလည်း စိုက်ပျိုးထားပါသည်။ ယခုဆိုလျှင် ထိတောကြီးမှာ အလွန်သာယာလျက် ကျေးဇူးကိုအပေါင်းတို့ ပျော်မွေ့ရာ တောကြီးအဖြစ်သို့ ရောက်ရှိ နေပါပြီ ဘုရား”

“အသင်ပုဂ္ဂိုး၊ သင် ယခုတိုင် အသက်ရှင်လျက် ရှိနေသေးသည် မှာ ထိုကုသိုလ်ကြောင့်ဟု မှတ်လော့”

ဤဝါဘွဲ့ကို ထောက်လိုက်လျှင် အတိတ်ကံကိုလည်း ပစ္စာပွဲနှင့်က ထိုက်သင့်သလောက် ပြုပြင်နိုင်စွမ်းရှိကြောင်း ထင်ရှားနေပါသည်။

သူတောင်းစား မောင်နဲ့

တစ်နေ့သော် မြတ်စွာဘုရားသင်၏ ကျောင်းတော် ဆွမ်းစား ရေပုံအနီး၌ ဆွဲ့ကြွင်းဆွမ်းကျွန်းကေလေးများကို တောင့်နေသော သူတောင်းစားမောင်နဲ့ကို ဘုရားရှင်က မြင်တော်မူ၍ ပြီးတော်မူသည်။ ရှင်အာန္ဒာက လျှောက်ထား မေးမြန်းသောအပါ ဘုရားရှင်က-

“ချုစ်သား အာန္ဒာ၊ ဤအနီးမောင်နဲ့သည် နှစ်ဖက် မိဘတို့မှ ရသော အမွှအားဖြင့် ကုဇ္ဇာရှစ်ဆယ် နှစ်သွယ် ကြွယ်ဝသော နေးမောင်နဲ့တို့

ဖြစ်ခဲ့ကြ၏၊ ပထမအရွယ်တွင် လောကို ချမ်းသာကို လို၍ အားထုတ်ခဲ့သည့် ရှိသော် ဤနေပြည်တွင် ပထမအဆင့် ကြွယ်ဝသော သူငြေးမောင်နှင့်တို့ ဖြစ်ခဲ့လေရာ၏၊ လောကုတ္တရာ ချမ်းသာကိုလို၍ အားထုတ်သည့် ရှိသော် လင်သည့် အရဟတ္တာမင်ကိုဆိုက်၍ မယားသည့် အနာဂတ်မင်ကိုဆိုက်ရာ၏၊ ဒုတိယအရွယ်တွင် လောကီစီးပွားကို အားထုတ်သော် ဤနေပြည်တွင် ဒုတိယအဆင့် အကြွယ်ဝဆုံးသော သူငြေးမောင်နှင့် ဖြစ်ရာ၏၊ လောကုတ္တရာ စီးပွားကို အားထုတ်သော် လင်သည့် အနာဂတ်မင်၊ မယားသည့် သကဒါ ဂါမင်ကိုဆိုက်လေရာ၏၊ ဒုတိယအရွယ်လွန်စတွင် လောကီစီးပွားကို အားထုတ် သော် တတိယအဆင့် အကြွယ်ဝဆုံးသော သူငြေးမောင်နှင့် ဖြစ်ရာ၏၊ လောကုတ္တရာ စီးပွားကို အားထုတ်သော် လင်သည့် သကဒါဂါမင်၊ မယား ဖြစ်သူသည့် သောတာပတ္တာမင်ကိုဆိုက်လေရာ၏၊ ယခုကား အခါဂွန်လေပြီ ဖြစ်သောကြောင့် ရေခန်းခြောက်နေသော အိုင်အနီး၌ ငေးမှိုင်နေသော ပို့်ငါးအိုမောင်နှင့်ပမာ ဖြစ်ကြလေပြီ အာန္တာ”

ဤဝတ္ထုကို သေချာ သုံးသပ်ကြည့်လိုက်မည် ဆိုလျှင် အတိတ်က ပါလာသော ကောင်းမှုကုသိုလ်ကံတို့ကို ပစ္စာဗွန်ကံက ‘မြစ်’ နိုင်ကြောင်း သိသာလှပါသည်။ သူတို့ မောင်နှင့်၏ အတိတ်ကုသိုလ်ကံ ကြီးမားလိုက်ပုံမှာ အုံညာလို့ မဆုံးနိုင်အောင်ပင် ဖြစ်သည်။ စဉ်းစားကြည့်ပေါ့၊ လောကုတ္တရာ ချမ်းသာလိုချင်လျှင် မင်ဖိုလ်ကိုရနိုင်သည်ဆိုတော့? ဒီမျှကြီးမြင့်သော ပညာ ညာကြပါရမိမှာ မအုံညာလောက်ပေဘူးလား။ ပစ္စာဗွန်ကံက အဟုတ်မဟုတ် လေတော့တို့တို့သောဘဝပါရမိတို့မှာ သဲထဲရောဂွန်ဖြစ်သွားရလေတော့သည်။

(မဆီမဆိုင်ဟု ဆိုချင်လည်း ဆိုပါတော့) လင်ယောက်ဗျား အဟုတ် မဟုတ်သောကြောင့် အနီးသည်ဘက်က ပါလာသော ပါရမိလေးပင် ပြုတ်ပြုတ် ပြန်းသွားရှာလေသောကြောင့် လင်ထက် မယားကို ပိုလို့တော် ကျွန်တော်က သနားနေမိပါသည်။ ထို့ကြောင့် ကျွန်တော် တပည့်မကလေးများကို လင်ရေး မကောင်းလျှင် ကိုယ့်မှာ ပါလာတာလေးတွေ ဟူသမျှ စည်းစိမ်သာမက ပါရမိပါ ပြုတ်ပြုတ်ပြန်းသွားတတ်သည်ဟု ဤနိုပါတ်တော်ကလေးကို သာဓကပြု၍ သတိပေးမိလေ့ ရှိပါသည်။

ကျွန်တော်က လူငယ်တွေအတွက် အားကြီးမာန်တက် ကြီးစား ပမ်းစား ရေးနေသည်ကို စာဖတ်သူများ သိနေကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များဘက်သုံ့ တစ်ချက်လောက် လှည့်ပြီး ပြောလိုက်ပါရစော်း။

ကျွန်တော့ကို ခွင့်လွှတ်ကြပါ။


ယနေ့ ကျောင်းသားငယ်များ ဆရာတိုး ပါမိုးနင်း၏ ‘အတိတ်တွင် အလုပ်လုပ်လို့မရ၊ အနာဂတ်တွင်လည်း အလုပ်လုပ်လို့မရ၊ ပစ္စွာနှုန်းမှာသာ အလုပ်လုပ်လို့ ရလေသည်’ ဟူသော စကားကို မှတ်မိုးကြလိမ့်မည် ထင်သည်။ ထို့မျှမက ပစ္စွာနှုန်းသည် အတိတ်ကံကိုလည်း ထိုက်သင့်သလောက် ပြုပြင် နိုင်သည်။ အနာဂတ်ကိုလည်း ပုံလောင်းနိုင်သည် ဟူသော အချက်ကိုလည်း ခိုင်ခိုင်မာမာ ယဉ်ကြည်ထားသင့်သည်။

ဝါဘ္ဇာတ်ပုဒ်၏ ရှေ့ဖြစ်မည့် အတ်လမ်းကို စာမျက်နှာ ကျော်ဖတ်လို့ ရနိုင်သောလည်း ဘဝတွင် စာမျက်နှာကျော်ဖတ်လို့ ရနိုင်သည် မဟုတ်။ ပစ္စွာနှုန်းသာလျှင် ကိုယ့်လက်ထဲမှာ ရှိရသည်။ မိမိဘဝ အကြောအနာမှာ ဆင်းရဲ နှစ်းပါးကောင်း နှစ်းပါးနေပါလိမ့်မည်။ လူမှုရေးအဆင့် နိမ့်ပါးကောင်း နိမ့်ပါး နေပါလိမ့်မည်။ အတိတ်ကံအရ ဖြစ်လာရသည်။ ကိုယ်ဘာမျှ မတတ်နိုင်ဟု သဘောထားလိုက်ပါ။ သို့သော် ကိုယ်တတ်နိုင်သည်က ပစ္စွာနှုန်း ဖြစ်သည်။

ယနေ့ ရယ်ကာမောကာ ပြုမှုလိုက်သော ကိစ္စတစ်ခုသည် နောင် သောအခါ ကြော်ကြော် သို့မဟုတ် ထိတ်လန့်စီးရိမိစရာ ဖြစ်ချင်ဖြစ်လာ တတ်သည်။ ယနေ့ ထိတ်လန့်စီးရှုရသော ပြဿနာတစ်ခုသည် နောင်သော အခါ ဝမ်းမြောက်ခွဲဗြို့မြော အဖြေ ထွက်ချင် ထွက်နေတတ်သည်။ လွယ်လွယ် ဥပမာတစ်ခုကို ပေးလိုက်ချင်သည်။ မိန်းကလေးတစ်ယောက် ချစ်သူနှင့် ခီးရာလိုက်ပြီးမည်ကို မိဘတွေ သိသွားသောကြောင့် မလိုက်ဖြစ်၊ ငိုလိုက်ရသည်မှာ နေ့နေ့သည့်၊ ဘဝတစ်ခုလုံး သွားပါဖြီပေါ့။ နောက် နှစ်အနည်းငယ် ကြောလာလိုက်တော့ ထိုစဉ်က မတော်တဆများ ခိုးရာ လိုက်မိသွားခဲ့လျှင်ဟု ပြန်တွေးပြီး ‘အမယ်လေး၊ ဘုရား မ,ပေလို့’ ဟု ထိတ်လန့် ရင်တုဂ္ဗိနိတာမျိုးတွေ ခဏာခဏ တွေ့ကြရသည်။ ထို့ကြောင့် အချိန်နှင့် ခေတ်တွေကို လွန်စနိပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ညာက်နှင့် လှမ်းမျှော်ပြီး ပစ္စွာနှုန်းကာလကို အဖိုးတန် အောင် လုပ်နေရန်သာ လိုအပ်သည်။

ထို့ကြောင့် အနာဂတ်ကို ကြောက်နေစရာ မလို့၊ ကရာတစိုက် တန်ဖိုးထားရမည်မှာ ပစ္စွာနှုန်းသာ ဖြစ်သည်ဟု လူ့ဘဝတွင် အချိန်နှင့် ခေတ်တွေကို လွန်စနိပြီး မရပ်တည်နိုင်သော လူ့ဘဝတွင် အနာဂတ်ကို ဆင်ခြင်ညာက်နှင့် လှမ်းမျှော်ပြီး ပစ္စွာနှုန်းကာလကို အဖိုးတန် အောင် လုပ်နေရန်သာ လိုအပ်သည်။





စာရေးသူ၏ အထူပတိအကျဉ်း

၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင် ရပ်နေ သခင်ညီမောင်နှင့် ဒေါ်ချောင်တိမှ ဖွားမြင်သော သားသမီး သုံးယောက်အနက် အကြီးဆုံး ဖြစ်သည်။ အမည်အရင်းမှာလည်း ‘အောင်သင်း’ ပင် ဖြစ်သည်။

အသက် ငါးနှစ်သားအရွယ်တွင် တောင်ပြင်ရပ်ရှိ ဆရာတိုးသာခွန်းအဲ မူလတန်းကျောင်းတွင် စတင် ပညာသင်ကြားခဲ့သည်။ စတုထွေတန်း အောင်ပြီးနောက် တောင်တွင်းကြီးမြို့၊ မိုးထိမြန်မာအထက်တန်းကျောင်းတွင် အလယ်တန်းပညာ ဆက်လက် သင်ကြားခဲ့သည်။ ဆင့်မတန်းတွင် ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်နှင့် ကြံခဲ့သည်။ ထိနှစ်၌ မိခင် ကွယ်လွန်သည်။

သတ္တာမတန်း၌ ပညာသင်ကြားနေစဉ်တွင် ပညာဘက်၌ အာရုံ လျော့နည်းလာသဖြင့် စာမေးပွဲ ကျရှုံးခဲ့သည်။ ထို့နောက် ကျောင်းထွက် နေစဉ် ဖစ် နောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ ခုနှစ်တွင် ရှင်သာမဏေ ဝတ်သည်။ သာမဏေဘဝန်း ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ သာမဏေဘဝမှ ထွက်လိုက်ရသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့

သို့ ဝင်ရောက် လူပ်ရှားခဲ့သည်။ ထိုမှတစ်ဆင့် ဆိုရယ်လစ်ပါတီသို့၊ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးဗျား အဆင့်ထိတိုင်အောင်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၁၉၄၉ ခုနှစ် ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်မြှေ များ၏ ဖော်မြိုင်စံရကာ မကျွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြီးလွတ်မြောက်ခဲ့သည်။

၁၉၅၂ ခုနှစ်ရောက်မှ တောင်တွင်းကြီးမြို့သို့၊ ပြန်လာခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြနိရာ ထိုနှစ်မှာပင် စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်၊ အောက်တိဘာလတွင် မိုးထိအထက်တန်းကျောင်း၌ အလယ်တန်းပြဆရာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် အလုပ်မှုထွက်၍ မကျွေးကောလိပ်၌ ဥပစာပိဋ္ဌာတန်းကို စတင်တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့လိုပ်သို့ ဆက်လက်တက်ရောက်ပြီး ၁၉၆၀ ခုနှစ်တွင် ဝိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့်အနုစာပေ၊ အကိုလို ဘာသာစကားနှင့် အနုစာပေ၊ ဒသနိကဗေဒဘာသာတွေဖြင့် အောင်မြင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ဘီအီးဒီ ဆက်တက်နေစဉ် မြန်မာစာဌာနပါမောက္ဍ ဦးဝန်၏ လက်ထက်၌ မဟာဝိဇ္ဇာ အရည်အချင်းစစ် စာမေးပွဲဖြစ် ပေါ်လာခဲ့သောကြောင့် မြန်မာစာ မဟာဝိဇ္ဇာ အရည်အချင်းစစ်သင်တန်း တက်ရောက်ခွင့်ကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြ ဖြစ်လာသည်။ ၁၉၆၃ ခုနှစ်တွင် မော်လမြိုင်ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ရသည်။ ၁၉၆၅ ခုနှစ်၊ မေလတွင် ပြင်းလှုပ်စစ်တက္ကသိုလ်၊ မြန်မာစာဌာနသို့ လက်ထောက်ကထိက ရာထူးနှင့်ပြောင်းရွှေ့အမှုထမ်းရသည်။ ၁၉၇၀ ခုနှစ်၊ အောက်တိဘာလတွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ဆက်လက်တက်ရောက်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ‘ဝိဇ္ဇာတိ လေ့လာချက်စာတမ်း’ ပြစ်တင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။

၁၉၇၅ ခုနှစ်၊ မေလထုတ် မြိုင်တိမ္မဂ္ဂဇားတွင် ဖော်ပြခံရသော ‘သရက်ထောင် ဖောက်ခဲ့စဉ်က’ ဆောင်းပါးသည် အောင်သင်း၏ ပထမဆုံးလက်ရာဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် ရေးပြီး ရူမဝဝသို့ ဦးစွာပေးပို့ခဲ့သည်။

ရူမဝအယ်ဒီတာအဖွဲ့က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာ များကို မထည့်ရန် ဆုံးဖြတ်ထားသောကြောင့် ပြန်ပိုပေးခဲ့သည်။ အတန်ကြာ မှ မြေဝတီသို့ ပို့ခဲ့ရာ မြေဝတီက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

၁၉၆၀ ခုနှစ်တွင် ရန်ကျိုန်တက္ကာလိုသို့လ် ကျောင်းသားများ ထုတ်ဝေ သော ယူသိမ်မဂ္ဂါးတွင် ဆောင်းပါးနှစ်ပုဒ် ('လူသေလူမပြစ်မို့က သွေ့သွေ့' ဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်) နှင့် အကိုလိပ်ကဗျာ ဘာသာပြန်တစ်ပုဒ်ကို ရေးသားခဲ့သည်။ လူတစ်ဦး၏ စာများပုဒ် ဖော်ပြရန် မသင့်ဟု ဆုံးဖြတ်သောကြောင့် Henery Davibes ၏ The Welcome ကဗျာတွင် 'မောင်သံနိုင်' ဟူသော အမည်နှင့် ဖော်ပြခဲ့သည်။

၁၉၆၂ ခုနှစ်တွင် 'စာဆိုတော်' ဟူသော ပြားဝါးဆယ်တန် မဂ္ဂဇင်း ကလေး ထွက်လာခဲ့ဖူးသည်။ ထိုမဂ္ဂဇင်း၏ စာပေညွန့်ကြားရေးများအဖြစ် တာဝန်ခံခဲ့သည်။ (တာဝန်ခံ အယ်ဒီတာများ တပ်မတော် မင်းရုတွန်း ဖြစ် သည်။) ထိုစာစောင်တွင်လည်း လစဉ် သုံး၊ လေးပုဒ် ရေးရသောကြောင့် 'မောင်သံနိုင်' ကို တစ်ခါထိပြီး သုံးလိုက်သေးသည်။ သို့သော် နောက်ပိုင်း တွင် အောင်သုံးမှတစ်ပါး အခြား မည်သည့် နာမည်ကိုမျှ မသုံးတော့ပါ။ နာမည်ရင်းအတိုင်းသာ ရေးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကုံကော်မြိုင် စာတမ်းများ စာစွဲ စာတမ်းသုံးပုဒ် ရေးခဲ့ရာ နှစ်ပုဒ်ကို ထိစဉ်က အထက်တန်း၊ အလယ်တန်း မြန်မာ စကားပြေ လက်ချေးစင်တို့တွင် ကျောင်းသုံးစာအဖြစ် ပြဋ္ဌာန်းခဲ့သည်။

၁၉၆၅ ခုနှစ် ပတ်ဝန်းကျင်တွင် 'စိတ်ပင်လယ်စာတမ်းများ' အတွက် စာတမ်းကယ်နှစ်ပုဒ် ရေးပေးခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရူမဝ၌ 'မြန်မာ ဘာသာစကားနှင့် ကာရန်မဲ့ ကဗျာ' ဟူသော စာပေဝန်ရေး ဆောင်းပါး ကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေသဘာတရား၊ စာပေဝန်ရေးများ ကို ဆက်တိုက် ရေးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် 'စာပေရေးရာ ဆောင်းပါးများ' အမည်ရှိ စာပေဆောင်းပါး စာစွဲကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ်တစ် မှစ၍ နှစ်ဆယ့်ပါးလ တိုင်တိုင် 'အကြိုက်ဆုံးဝါးလွှာတို့' ကဏ္ဍကို လစဉ် ရေးသားခဲ့သည်။

၁၉၉၈ ခုနှစ်၊ အပြီးလတွင် နိုင်ငံရေးရှုံးရှုံးမှုံး ပါဝင်ပတ်သက်သည် ဟု မြန်မာဆိုရှုယ်လစ် လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှ ထုတ်ပယ်ခြင်း ခံရသည်။

ကိုယ်ရေးအကျဉ်း

၁၉၇၉ ခုနှစ် နောက်ပိုင်းတွင် အလွတ်နည်းပြသင်တန်းများ၏
မြန်မာစာသင်ပေးခြင်း၊ စာပေရေးသားခြင်းနှင့် အသက်များဝစ်းကျောင်း
ပြုခဲ့သည်။ ၂၀၀၂ ခုနှစ်အတွက်ကို ၂၀၁၃ ခုနှစ်မှာ နိုင်ငံတော်မှ အမျိုးသား
စာပေ တစ်သက်တာဆုကို ချီးမြှင့်ခဲ့သည်။

ထို့နောက် အခါအားလျှပ်စွာ စာပေဟောပြောခြင်း၊ ရေးသူဖတ်သူ
ဆွဲးနွေးပွဲများတွင် ပါဝင်ဆွဲးနွေးခြင်း၊ စာပေဝေဖန်ရေး ဆောင်းပါးများ
ရေးသားခြင်း၊ လူငယ်များအတွက် စာကြည့်သင်း၊ ယဉ်ကျေးမှု ထွန်းကား
ဖွံ့ဖြိုးရေးအတွက် ဆော်သူရေးသား ဟောပြောခြင်း၊ ပညာရေးဆိုင်ရာ၊
ကျင့်ဝတ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ သုတရသစာပေများ ရေးသားခြင်း၊
ယနေ့တိုင် လူငယ်များ၏ ပစ္စပြန်နှင့် အနာဂတ်ဘဝများ ကိုယ်ရည်ကိုယ်သွေး
တောက်ပြောင် စိမ်းလန်းရေးအတွက် စာပေရေးသား ဟောပြောခြင်းအားဖြင့်
စာပေအနုပညာ၏ ဘဝကို မြှုပ်နှံကာ အချိန်ပြည့် စာရေးဆရာအဖြစ်
သက်ဝင်ရှင်သန် နေထိုင်လျက် ရှိပါသည်။



